



# တဘဉ်မပုၤတဂ့ၤလံာ်အဝဲအံၤန့ၣ်တမ့ၢ်လံာ်ပတံထီၣ်ဘဉ်



ကဘျဲးပုၤ 1 လၢ 7 ကဘျဲး

ဝံသးစ့ၤကွဲးလၢလံာ်မဲာ်ဖျါၣ်အခိၣ်သ့ထီၣ်ဒီးဘိထံအသ့မ့တမ့ၢ်အလါအဲးပုၤအလွဲၤန့ၣ်တက့ၢ်.  
မပုၤလီၤတၢ်လီၤကဝီၤ (○) ဒီးအံၤ → ●

## အပတီၢ် 1: တဘဉ်ပုၤဘဉ်လးဒီးန့ၣ်ကစၢ်အဂ့ၢ်.

(လၢန့ၣ်ပတံထီၣ်အဂီၢ်န့ၣ်ပတံထီၣ်ဘဉ်ပုၤသးပုၤတဂၤလၢဟံၣ်ပုၤလၢအကကဲထီၣ်ပုၤလၢတၢ်ဆဲးကျါအဂီၢ်န့ၣ်လီၤ.)

1. မံးခိၣ်ထံး	မံးခါးသး	မံးကတၢၢ်	Suffix
<input type="text"/>			
2. ဆိၣ်ဟံၣ်လီၤကျဲး(မ့ၢ်တဆိၣ်ဘဉ်ဒီးဟံးလီၤတက့ၢ်.)			3. ဒးမိနီၣ်ဂံၢ်
<input type="text"/>			<input type="text"/>
4. ပုၤမံး	5. ကီၢ်စဲၣ်မံး	6. မံးမိၤတၢ်ဆူၤလံာ်ပရၢတၢ်လီၤဟံၣ်ကဝီၤန့ၣ်ဂံၢ်	7. ကီၢ်ရၣ်.ကဝီၤမိမ့တမ့ၢ်ကီၢ်ဆဉ်
<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>
8. တၢ်ဆူၤလံာ်ပရၢလီၤကျဲး(မ့ၢ်လီၤဆိၣ်သးဒီးဆိၣ်ဟံၣ်လီၤကျဲး)			9. ဒးမိနီၣ်ဂံၢ်
<input type="text"/>			<input type="text"/>
10. ပုၤမံး	11. ကီၢ်စဲၣ်မံး	12. မံးမိၤတၢ်ဆူၤလံာ်ပရၢတၢ်လီၤဟံၣ်ကဝီၤန့ၣ်ဂံၢ်	13. ကီၢ်ရၣ်.ကဝီၤမိမ့တမ့ၢ်ကီၢ်ဆဉ်
<input type="text"/>	<input type="text"/>	<input type="text"/>	<input type="text"/>
14. မ့ၢ်ဆါမိလိတဲစိနီၣ်ဂံၢ် ( <input type="text"/> ) <input type="text"/> - <input type="text"/>		15. မ့ၢ်ဟါမိလိတဲစိနီၣ်ဂံၢ် ( <input type="text"/> ) <input type="text"/> - <input type="text"/>	
16. န့ၣ်ဒီးဒီးန့ၣ်တၢ်တၢ်ကျါဘဉ်လးဒီးလံာ်ပတံထီၣ်အံၤန့ၣ်လၢလီၤပရၢ(email)မါ ..... <input type="radio"/> ဆိၣ် <input type="radio"/> တဆိၣ်ဘဉ်လီၤပရၢ			
17. န့ၣ်ထၢကတၢၢ်ကျိၣ်မနုၤလဲၣ်? န့ၣ်ထၢကွဲးကျိၣ်မနုၤလဲၣ်?			
<input type="text"/>			

## အပတီၢ် 2: တဘဉ်ပုၤဘဉ်လးဒီးန့ၣ်ဟံၣ်ဖိယိဖိအဂ့ၢ်.

မတၢ်သ့ၣ်တဖၣ်လၢန့ၣ်ဘဉ်ထၢန့ၣ်လီၤလၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်လဲၣ်?

မပုၤလီၤအပတီၢ် ၂ အလံာ်ကဘျဲးတဖၣ်လၢန့ၣ်ဟံၣ်ဖိယိဖိကိးဂၢၤဒီးအဂီၢ်, န့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်  
မၤစၢၤပုၤဒ်သီးပကမၤလီၤတၢ်လၢပုၤကိးဂၢၤဒီးန့ၣ်ဘဉ်တၢ်ကျါဘဉ်လၢအဂ့ၢ်တၢ်ကျါလီၤ. တၢ်မၤစၢၤဆဲးအါဒီးတၢ်ရဲၣ်တၢ်ကျါလၢန့ၣ်ဒီးသန့ၤထီၣ်အသးလၢန့ၣ်ဟံၣ်  
ဖိယိဖိအနီၣ်ဂံၢ်ဒီးအတၢ်ဟံးန့ၣ်တဖၣ်န့ၣ်လီၤ. န့ၣ်တထၢန့ၣ်ပုၤတဂၤလၢဘဉ်ဒီး, အဝဲသ့ၣ်မ့ၢ်ဆိၣ်လဲၣ်ဒီးအတၢ်ဆိၣ်ဆူၣ်ဆိၣ်ချ့တၢ်ကျါဘဉ်လဲၣ်န့ၣ်, န့ၣ်တၢ်ကျါဘဉ်လဲၣ်ဒီးတၢ်ယုၤထၢန့ၣ်ကဘဉ်ဒီးဘဉ်ထံးသ့ၣ်န့ၣ်လီၤ.

- လၢပုၤဒ်တုၣ်ခိၣ်ပုၤလၢအလိၣ်ဘဉ်တၢ်ကျါဘဉ်အဝဲသ့ၣ်မ့ၢ်တဖၣ်လၢန့ၣ်ဟံၣ်ဖိယိဖိအဂီၢ်, န့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်
- မ/ဝ/တ
  - ဖိခါ/ဖိမ့ၢ်တဂၤတဂၤလၢအသးစံးန့ၣ် ၂၁ န့ၣ်လၢအဆိၣ်လၢဟံၣ်ပုၤ, ဟံးယုၣ်ဒီးဖိယိဖိတဖၣ်
  - ပုၤအဂၤလၢအမံးဆိၣ်လၢတၢ်ဒူးဒီးသ့ၣ်အလံာ်တက့ၢ်တဘဉ်ယီၤအပုၤ (ဟံးယုၣ်ဒီးဖိသ့ၣ်လၢအသးစံးန့ၣ် ၂၁ န့ၣ်လၢအဟံးယုၣ်လၢမိၤပါအတၢ်ဒူးဒီးသ့ၣ်အလံာ်တက့ၢ်အပုၤ) န့ၣ်လၢလံာ်ပတံထီၣ်တၢ်မိတၢ်သ့ၣ်တဖၣ်လၢန့ၣ်ဒီးန့ၣ်ဘဉ်တၢ်ဆိၣ်ဆူၣ်ဆိၣ်ချ့တၢ်ကျါဘဉ်အဂီၢ်ဘဉ်.
- ဖိသ့ၣ်လၢအသးစံးန့ၣ်ဒီး ၂၁ န့ၣ်လၢအလိၣ်ဘဉ်တၢ်ကျါဘဉ်တဖၣ်အဂီၢ်
- အဝဲသ့ၣ်မ့ၢ်တဖၣ်လၢန့ၣ်ဟံၣ်ဖိယိဖိအဂီၢ်, န့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်
- မိၤပါတဂၤတဂၤလၢ(မ့ၢ်တမ့ၢ်မိၤပါပါယံ)လၢအဝဲသ့ၣ်ဆိၣ်တပူၤယီၤ
  - ဒီပုၤဝဲတဂၤတဂၤလၢအဝဲသ့ၣ်ဆိၣ်တပူၤယီၤ
  - ဖိခါ/မ့ၢ်တမ့ၢ်မိၤပါတဂၤတဂၤလၢအဝဲသ့ၣ်ဆိၣ်တပူၤယီၤ, ယုၣ်ဒီးဖိယိဖိသ့ၣ်တဖၣ်
  - ပုၤအဂၤလၢအမံးဆိၣ်လၢတၢ်ဒူးဒီးသ့ၣ်အလံာ်တက့ၢ်တဘဉ်ယီၤအပုၤ, န့ၣ်လၢလံာ်ပတံထီၣ်တၢ်မိတၢ်သ့ၣ်တဖၣ်လၢန့ၣ်ဒီးန့ၣ်ဘဉ်တၢ်ဆိၣ်ဆူၣ်ဆိၣ်ချ့တၢ်ကျါဘဉ်အဂီၢ်ဘဉ်.

## မပုၤလီၤအပတီၢ် ၂ လၢန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်.

စးထီၣ်လၢန့ၣ်ကစၢ်, ဝံးဒီးထၢန့ၣ်လီၤပုၤဒ်တုၣ်ခိၣ်ပုၤလၢအလိၣ်ဘဉ်တဖၣ်လၢန့ၣ်ဟံၣ်ဖိယိဖိအဂီၢ်, န့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်

န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်. န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်

န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်. ပကမၤပုၤတၢ်ကျါလၢန့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်

န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်. ပကမၤပုၤတၢ်ကျါလၢန့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်

န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်? လၢထီၣ်ကျဲး HealthCare.gov, မ့ၢ်တမ့ၢ်မိၤပါပါယံ 1-800-318-2596 တက့ၢ်. န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်

န့ၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်ဟံၣ်ဖိယိဖိတဂၤစုၣ်စုၣ်အဂီၢ်တက့ၢ်. ပကမၤပုၤတၢ်ကျါလၢန့ၣ်ဟံၣ်ဖိယိဖိလၢအမ့ၢ်ဆိၣ်တၢ်လဲၣ်ဒီးတၢ်ကျါဘဉ်လဲၣ်အဂီၢ်. တၢ်ဂ့ၢ်တၢ်ကျါလၢအဆိၣ်လၢလံာ်ပတံထီၣ်တဘဉ်အံၤအပုၤန့ၣ်



တဘဉ်မပုၤတဂ့ၤလံာ်အဝဲအံၤန့ၣ်တမ့ၢ်လံာ်ပတံထီၣ်ဘဉ်



ကဘျဲးပုၤ 3 လၢ 7 ကဘျဲး

အပတီၢ် 2: ပုၤနီၣ်ဂံၢ် 1 (ဆဲးဒီးနနီၣ်ကစၢ်)

တၢ်ဖဲးတၢ်မၤခဲအံၤဒီးတၢ်ဟ့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤ

ဒီးလဲး (အိၣ်ဒီးတၢ်မၤ): ခဲအံၤအကတီၢ်နတၢ်မၤမ့ၢ်အိၣ်န့ၣ်.တဲဘဉ် ပုၤဘဉ်ယးဒီးနတၢ်ဟ့ၣ်န့ၣ်တက့ၢ်.စးထီၣ်ဒီးတၢ်သံက့ၢ် ၂၁ တက့ၢ်.

တၢ်မၤတအိၣ်ဘဉ်: စၢ်ကဟံဆူတၢ်သံက့ၢ် ၃၁ တက့ၢ်.

မၤနီၣ်ကစၢ်တၢ်မၤ: စၢ်ကဟံဆူတၢ်သံက့ၢ် ၃၀ တက့ၢ်.

တၢ်မၤခဲအံၤ 1

21. တၢ်မၤလီၤအမံၤ

a. တၢ်မၤလီၤအိၣ်ဆိးလီၤကျဲ

b. ပုၤအမံၤ

c. ကီၢ်စဲၣ်အမံၤ

d. ခံးခိးတၢ်ဆူလံာ်ပရတၢ်လီၤဟီၣ်ကစီၤနီၣ်ဂံၢ်

22. တၢ်မၤလီၤထဲစိနီၣ်ဂံၢ်

23. တၢ်ဘူးတၢ်လဲ/စုဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခိ)

တန့ၣ်ရံၣ်တဘျီ

တန့ၣ်တဘျီ

ခံၣ်န့ၣ်တဘျီ

24. မၤတၢ်န့ၣ်ရံၣ်တၢ်ထီၣ်လူလၢတန့ၣ်ဘဉ်တန့ၣ်

\$

တလဲခံဘျီ

တလဲခံဘျီ

တန့ၣ်တဘျီ

တၢ်မၤခဲအံၤ 2: (နတၢ်မၤအဂၤတဖၣ်မ့ၢ်အိၣ်ဒီးဒီးလိၣ်ဘဉ်အါထီၣ်တၢ်လီၤန့ၣ်.ဘျးစဲလံာ်ကဘျဲးဒီးလံာ်အံၤတက့ၢ်.)

25. တၢ်မၤလီၤအမံၤ

a. တၢ်မၤလီၤအိၣ်ဆိးလီၤကျဲ

b. ပုၤအမံၤ

c. ကီၢ်စဲၣ်အမံၤ

d. ခံးခိးတၢ်ဆူလံာ်ပရတၢ်လီၤဟီၣ်ကစီၤနီၣ်ဂံၢ်

26. တၢ်မၤလီၤထဲစိနီၣ်ဂံၢ်

27. တၢ်ဘူးတၢ်လဲ/စုဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခိ)

တန့ၣ်ရံၣ်တဘျီ

တန့ၣ်တဘျီ

ခံၣ်န့ၣ်တဘျီ

28. မၤတၢ်န့ၣ်ရံၣ်တၢ်ထီၣ်လူလၢတန့ၣ်ဘဉ်တန့ၣ်

\$

တလဲခံဘျီ

တလဲခံဘျီ

တန့ၣ်တဘျီ

29. လၢအပူၤကွၢ်တန့ၣ်န့ၣ်မ့ၢ်န့ၣ်  အိၣ်တလဲတၢ်မၤတဖၣ်  ပတုၣ်တၢ်မၤ  မၤတၢ်န့ၣ်ရံၣ်စးထီၣ်လီၤစ့ၤ  တမ့ၢ်နီၣ်တမံၤဘဉ်

30. နမ့ၢ်မၤနီၣ်ကစၢ်တၢ်မၤန့ၣ်.စံးအၢ က ဒီး ခ တက့ၢ်.

a. တၢ်ဖဲးတၢ်မၤအကလုာ်

b. တလဲအံၤန့ၣ်တၢ်ဟ့ၣ်န့ၣ်အမ့ၢ်(တၢ်အမ့ၢ်လၢတၢ်မၤန့ၣ်အံၤဖဲတၢ်ထုးကွၢ်တၢ်ပုၤကလဲလဲလံာ်ဝဲအလီၤခဲ)လၢနကဒီးန့ၣ်ဘဉ်လၢနနီၣ်ကစၢ်တၢ်ဖဲးတၢ်မၤန့ၣ်ကအိၣ်ဆိးအါလဲၣ်? ကွၢ်တၢ်န့ၣ်လီၤတဖၣ်တက့ၢ်.

\$

31. တၢ်ဟ့ၣ်န့ၣ်အဂၤလၢအမ့ၢ်န့ၣ်လၢတလဲအံၤအတီၢ်ပုၤ. မၤပုၤလီၤတၢ်လီၤအဘဉ်ထွဲလဲလံာ်ဒီးဟ့ၣ်ထီၣ်စုဟ့ၣ်ပုၤနီၣ်ဂံၢ်ဒီးန့ၣ်ညါမၤန့ၣ်အံၤန့ၣ်တက့ၢ်.တၢ်မ့ၢ်တအိၣ်နီၣ်တမံၤဘဉ်န့ၣ်မၤပုၤလီၤဖဲအံၤတက့ၢ်.  တၢ်မၤနီၣ်ဒီး နတၢ်လိၣ်တဲပုၤဘဉ်ယးတၢ်ဟ့ၣ်န့ၣ်လၢတၢ်မၤကွၢ်ထွဲမိသ့.ကျိၣ်စုလၢတၢ်ဟ့ၣ်သ့းလီၤလဲတဖၣ်.မ့ၢ်တမ့ၢ်ပုၤဂီၢ်တၢ်ဆဲးထွဲကွၢ်ထွဲ(SSI)န့ၣ်ဘဉ်.

<input type="radio"/> တၢ်ဖဲးတၢ်မၤတအိၣ်	\$	ညါန့ၣ်လဲၣ်?	<input type="radio"/> ကျိၣ်စုတၢ်မၤစၢၤ(ဟဲလၢမဲ/ဝဲ) လၢနဒီးန့ၣ်	\$	ညါန့ၣ်လဲၣ်?
<input type="radio"/> မ့ၢ်စုာ်/ မ့ၢ်တုၣ်ပုၤတၢ်မၤစၢၤ	\$	ညါန့ၣ်လဲၣ်?	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမၤန့ၣ်အံၤဖဲန့ၣ်ထုး ကွၢ်တၢ်ပုၤကလဲလဲလံာ်လၢစိၣ်ပုၤသ့ ညါန့ၣ်တၢ်မၤ/တၢ်မိၣ်ညါတၢ်မၤ	\$	ညါန့ၣ်လဲၣ်?
<input type="radio"/> ပုၤဂီၢ်တၢ်ဆဲးထွဲကွၢ်ထွဲ (စီၤဂၤတၢ်မၤစၢၤ)	\$	ညါန့ၣ်လဲၣ်?	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမၤန့ၣ်အံၤဖဲန့ၣ်ထုးကွၢ် တၢ်ပုၤကလဲလဲလံာ်လၢဟံၣ်လဲ/စုလၢတၢ်ဟ့ၣ်ကွၢ်ဟီၣ်ခိၣ်ကစၢ်	\$	ညါန့ၣ်လဲၣ်?
<input type="radio"/> တၢ်ဆိၣ်ဘျးလၢတၢ်မၤစရီတဖၣ်	\$	ညါန့ၣ်လဲၣ်?	<input type="radio"/> တၢ်ဟ့ၣ်န့ၣ်အဂၤတဖၣ် အကလုာ်: _____	\$	ညါန့ၣ်လဲၣ်?

32. တၢ်ထုးထီၣ်ကွၢ်တၢ်တဖၣ်. မၤပုၤလီၤတၢ်လီၤအဘဉ်ထွဲဒီးဟ့ၣ်ထီၣ်စုဟ့ၣ်ပုၤနီၣ်ဂံၢ်ဒီးန့ၣ်ညါမၤန့ၣ်အံၤန့ၣ်တက့ၢ်.နမ့ၢ်ဟ့ၣ်တၢ်တခါခါအပူၤလၢတၢ်ထုးထီၣ်ကွၢ်တၢ်ဟ့ၣ်န့ၣ်ဒီးခိသ့အလဲတက့ၢ် သ့န့ၣ်.နတဲဘဉ်ပုၤဘဉ်ယးဒီးတၢ်ထုးထီၣ်တဖၣ်န့ၣ်မၤစၢၤလီၤစၢၤတၢ်ဆိၣ်အုၣ်အိၣ်ညါတၢ်ကျိၢ်ဘၢအပူၤသ့ဝဲဒၣ်တဖၣ်န့ၣ်လီၤ. တၢ်မၤနီၣ်ဒီး နတၢ်လိၣ်ထၢန့ၣ်ယုာ်တၢ်မၤစၢၤအိၣ်ထွဲမိသ့လၢနဘဉ်ဟ့ၣ်န့ၣ်ဘဉ်.မ့ၢ်တမ့ၢ်တၢ်လၢကွၢ် လၢစုၤလၢအထၢန့ၣ်တၢ်လၢနနီၣ်ကစၢ်တၢ်ဖဲးတၢ်မၤတၢ်ဟ့ၣ်န့ၣ်(တၢ်သံက့ၢ် ၃၀၈)န့ၣ်ဘဉ်.

<input type="radio"/> ကျိၣ်စုတၢ်မၤစၢၤ(ဟဲလၢမဲ/ဝဲ) လၢနဒီးန့ၣ်	\$	ညါန့ၣ်လဲၣ်?	<input type="radio"/> တၢ်ထုးထီၣ်ကွၢ်တၢ်လၢအဂၤတဖၣ် အကလုာ် _____	\$	ညါန့ၣ်လဲၣ်?
<input type="radio"/> ကျိၣ်စုကွဲးစုဆုာ်	\$	ညါန့ၣ်လဲၣ်?			

33. နတၢ်ဟ့ၣ်န့ၣ်လၢတန့ၣ်အတီၢ်ပုၤမ့ၢ်ဆိတလဲန့ၣ် မၤပုၤတၢ်သံက့ၢ်အဝဲအံၤ.ဒီးသီးနမၤတၢ်ထဲန့ၣ်တဝၣ်မ့ၢ်ဒီးန့ၣ်တၢ်အဘျးလၢတလဲလီၤအတီၢ်ပုၤန့ၣ်လီၤ.နမ့ၢ်တမ့ၢ်လၢလၢနတၢ်ဟ့ၣ်န့ၣ်လၢတလဲတဘျီကလီၤဆိလီၤသးဘဉ်န့ၣ်. စၢ်ကဟံဆူပုၤအဂၤတက့ၢ်. ➡

နတၢ်ဟ့ၣ်န့ၣ်လၢတန့ၣ်အံၤလဲလံာ်	\$	နတၢ်ဟ့ၣ်န့ၣ်လၢခဲကီၢ်တန့ၣ်ခဲလံာ်(နမ့ၢ်ဆိကမိၣ်လၢအဂၤလီၤဆိလီၤသး)	\$
------------------------------	----	--	----

တၢ်ဘျး! ပလိၣ်ဘဉ်သ့ၣ်ညါန့ၣ်န့ၣ်န့ၣ်အိၣ်ခဲလၢကွၢ်ပုၤအံၤလီၤ.

နလိၣ်ဘဉ်တၢ်မၤစၢၤလၢနလိၣ်ပတံထီၣ်အဂၤခါ? လဲထီၣ်ကွၢ် [HealthCare.gov](http://HealthCare.gov), မ့ၢ်တမ့ၢ်ကီးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢၤလၢကျိၣ်တမ့ၢ်ဆဲကလံးကျိၣ်ဘဉ်န့ၣ်.ကီး 1-800-318-2596 ဒီးတဲဘဉ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ် န့ၣ်လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၣ်န့ၣ်တၢ်မၤစၢၤလၢအတလဲလံာ်ဘျးလဲဘဉ်န့ၣ်လီၤ.ပုၤလၢအသ့ TTYတဖၣ်န့ၣ်ကီး 1-855-889-4325တက့ၢ်.



တဘဉ်မပုၤတဂ့ၤလံာ်အဝဲအံၤန့ၣ်တဖၣ်လံာ်ပတံထီၣ်ဘဉ်



ကဘျဲးပုၤ 5 လၢ 7 ကဘျဲး

အပတီၢ် 2: ပုၤနီၣ်ဂံၢ် 2

တဘဉ်ပုၤဘဉ်ယးဒီးပုၤနီၣ်ဂံၢ် ၂ အတၢ်ဖဲန့ၣ်တဖၣ်တက့ၢ်. ပုၤနီၣ်ဂံၢ် ၂ န့ၣ်ဖၢ်တလီၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်တကျါဘၢဘဉ်ဒီးမပုၤလီၤလံာ်ကဘျဲးအံၤတက့ၢ်.

တၢ်ဖဲဒီးတၢ်မၤခဲအံၤဒီးတၢ်ဖဲန့ၣ်တဂ့ၢ်တကျါ

- ဒီးလဲးသး(အိၣ်ဒီးတၢ်မၤ): ခဲအံၤအကတီၢ်ပုၤနီၣ်ဂံၢ် ၂ အတၢ်မၤမုၢ်အိၣ်န့ၣ်.တဘဉ် ပုၤဘဉ်ယးဒီးန့ၣ်တၢ်ဖဲန့ၣ်တက့ၢ်.စးထီၣ်ဒီးတၢ်သံက့ၢ် ၂၃ တက့ၢ်.  တၢ်မၤတအိၣ်ဘဉ်: စၢ်ကဟံတၢ်သံက့ၢ် ၃၃ တက့ၢ်.  မၤနီၣ်ကစၢ်တၢ်မၤ: စၢ်ကဟံတၢ်သံက့ၢ် ၃၂ တက့ၢ်.

တၢ်မၤခဲအံၤ 1

23. တၢ်မၤလီၤအမံၤ

a. တၢ်မၤလီၤအိၣ်ဆိးလီၤကျဲ

b. ဝုၢ်အမံၤ

c. ကီၢ်စဲၣ်အမံၤ

d. ခံးခိးတၢ်ဆူၣ်ပရၢတၢ်လီၤတီၣ်ကစိးနီၣ်ဂံၢ်

24. တၢ်မၤလီၤတံစိနီၣ်ဂံၢ်

25. တၢ်ဘျးတၢ်လဲ/စ့ဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခါ)  တန့ၣ်ရံၣ်တဘျီ  တနွံတဘျီ  ခံနွံတဘျီ  တလါခံဘျီ  တနီၣ်တဘျီ

26. မၤတၢ်န့ၣ်ရံၣ်တၢ်ထီၣ်ယူလၢတနွံဘဉ်တနွံ

တၢ်မၤခဲအံၤ 2: (ပုၤနီၣ်ဂံၢ် ၂ အံၤအတၢ်မၤမုၢ်အိၣ်အါန့ၣ်ဒီးတခါန့ၣ်,ဘျးဖဲလံာ်အဂၢၤတကဘျဲးဒီးလံာ်အံၤတက့ၢ်.)

27. တၢ်မၤလီၤအမံၤ

a. တၢ်မၤလီၤအိၣ်ဆိးလီၤကျဲ

b. ဝုၢ်အမံၤ

c. ကီၢ်စဲၣ်အမံၤ

d. ခံးခိးတၢ်ဆူၣ်ပရၢတၢ်လီၤတီၣ်ကစိးနီၣ်ဂံၢ်

28. တၢ်မၤလီၤတံစိနီၣ်ဂံၢ်

29. တၢ်ဘျးတၢ်လဲ/စ့ဟ့ၣ်မုၢ်(တချုးလၢဟ့ၣ်တၢ်အခါ)  တန့ၣ်ရံၣ်တဘျီ  တနွံတဘျီ  ခံနွံတဘျီ  တလါခံဘျီ  တနီၣ်တဘျီ

30. မၤတၢ်န့ၣ်ရံၣ်တၢ်ထီၣ်ယူလၢတနွံဘဉ်တနွံ

31. လၢအပူၤကွၢ်တန့ၣ်မုၢ်ပုၤနီၣ်ဂံၢ် ၂ န့ၣ်  အိတလဲတၢ်မၤတဖၣ်  ပတုၢ်တၢ်မၤ  မၤတၢ်န့ၣ်ရံၣ်စးထီၣ်လီၤစ့  တမ့ၢ်နီတမံၤဘဉ်

32. ပုၤနီၣ်ဂံၢ် ၂ န့ၣ်ဖၢ်မၤအနီၣ်ကစၢ်တၢ်မၤဒီး,ခံးအတၢ်သံက့ၢ်လၢလံာ်တဖၣ်အံၤတက့ၢ်

a. တၢ်ဖဲဒီးတၢ်မၤအကလုၢ်

b. တလါအံၤန့ၣ်တၢ်ဖဲန့ၣ်အမုၢ်(တၢ်အမုၢ်လၢတၢ်မၤန့ၣ်အံၤဖဲတၢ်ထုးကွၢ်တၢ်ပုၤကလံာ်လဲလၢကံးခိးလီၤခဲ)လၢပုၤနီၣ်ဂံၢ် ၂ ကဒီးန့ၣ်ဘဉ်လၢအနီၣ်ကစၢ်တၢ်မၤဒီးတၢ်မၤန့ၣ်ကဆိၣ်ဆိးအါလဲ? က့ၢ်တၢ်န့ၣ်လီၤတဖၣ်တက့ၢ်.

\$

33. တၢ်ဖဲန့ၣ်အဂၢၤလၢပုၤနီၣ်ဂံၢ် ၂ မၤန့ၣ်လၢတလါအံၤအတီၢ်ပုၤ: မၤပုၤလီၤတၢ်လီၤလၢအဘဉ်ထွဲဒီးတဲပျီထီၣ်စ့ဟ့ၣ်ဖိၣ်နီၣ်ဂံၢ်ဒီးပုၤနီၣ်ဂံၢ် ၂ ညီၣ်န့ၣ်မၤန့ၣ်အံၤန့ၣ်တက့ၢ်.တၢ်မၤတအိၣ်နီတမံၤဘဉ်န့ၣ်မၤပုၤလီၤလဲအံၤတက့ၢ်.  တၢ်မၤနီၣ်ဒီး နတလီၣ်တဲပျီဘဉ်ယးပုၤနီၣ်ဂံၢ် ၂ တၢ်ဖဲန့ၣ်လၢတၢ်မၤစၢၤကျဲၤထွဲဒီးသ့ၣ်.ကျိၣ်စ့ဟ့ၣ်တၢ်ဟ့ၣ်လီၤလဲတဖၣ်.မ့တမ့ၢ်ပုၤဂီၢ်ဝိတံးအံၤထွဲ(SSI)န့ၣ်ဘဉ်.

<input type="radio"/> တၢ်ဖဲဒီးတၢ်မၤအဆိ	\$	ညီၣ်န့ၣ်လဲ?	<input type="radio"/> ကျိၣ်စ့ဟ့ၣ်မၤစၢၤ(ဖဲလၢမၤ/ဝါ) လၢနဒီးန့ၣ်	\$	ညီၣ်န့ၣ်လဲ?
<input type="radio"/> မ့ၢ်စ့/မံၤတုၢ်တၢ်မၤစၢၤ	\$	ညီၣ်န့ၣ်လဲ?	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမၤန့ၣ်အံၤဖဲန့ၣ်ထုးကွၢ်တၢ်ပုၤကလံာ်လဲလၢကံးခိးလီၤခဲတဲပျီဘဉ်ယးပုၤနီၣ်ဂံၢ်/တၢ်ဖိၣ်ညဉ်တၢ်မၤ	\$	ညီၣ်န့ၣ်လဲ?
<input type="radio"/> ပုၤဂီၢ်ဝိတံးအံၤထွဲကျဲ (စၢၤဂုၤတၢ်မၤစၢၤ)	\$	ညီၣ်န့ၣ်လဲ?	<input type="radio"/> တၢ်န့ၣ်ဘျးလၢနမၤန့ၣ်အံၤဖဲန့ၣ်ထုးကွၢ်တၢ်ပုၤကလံာ်လဲလၢကံးခိးလီၤခဲတဲပျီဘဉ်ယးပုၤနီၣ်ဂံၢ်/တၢ်ဖိၣ်ညဉ်တၢ်မၤ	\$	ညီၣ်န့ၣ်လဲ?
<input type="radio"/> တၢ်အိၣ်ဘျးလၢတၢ်မၤစ့တဖၣ်	\$	ညီၣ်န့ၣ်လဲ?	<input type="radio"/> တၢ်ဖဲန့ၣ်အဂၢၤတဖၣ်အကလုၢ်:	\$	ညီၣ်န့ၣ်လဲ?

34. တၢ်ထုးထီၣ်ကွၢ်တၢ်တဖၣ်: မၤပုၤလီၤတၢ်လီၤလၢအဘဉ်ထွဲလဲလၢကံးခိးတဲပျီထီၣ်စ့ဟ့ၣ်ဖိၣ်နီၣ်ဂံၢ်လၢပုၤနီၣ်ဂံၢ် ၂ ညီၣ်န့ၣ်ဒီးန့ၣ်ဘဉ်တက့ၢ်.ပုၤနီၣ်ဂံၢ် ၂ န့ၣ်ဖၢ်မ့ၢ်ဟ့ၣ်တၢ်တခါခါအပူၤလၢတၢ်ထုးထီၣ်ကွၢ်အံၤလၢအဘဉ်ဒီးန့ၣ်က့ၢ်ကီၢ်စဲၣ်တၢ်ဖဲန့ၣ်အံၤန့ၣ်.တဘဉ်ပုၤဘဉ်ယးဒီးတၢ်ထုးထီၣ်တဖၣ်န့ၣ်မၤပုၤလီၤတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်တကျါဘၢဘဉ်အပူၤသ့ၣ်တဖၣ်ဒီးန့ၣ်လီၤ. တၢ်မၤနီၣ်ဒီး နတလီၣ်တဲပျီဘဉ်ယးပုၤနီၣ်ဂံၢ် ၂ တဘျီဟ့ၣ်န့ၣ်ဘဉ်.မ့တမ့ၢ်တၢ်လုၢ်တၢ်ပုၤလၢတၢ်ကွၢ်ထံဆိကစိၣ်တၢ်လၢတၢ်သံက့ၢ် ၃၂၈ လၢအဘဉ်ယးဒီးနီၣ်ကစၢ်တၢ်မၤတၢ်ဖဲန့ၣ်အံၤတၢ်ဖဲန့ၣ်အံၤန့ၣ်ဘဉ်.

<input type="radio"/> ကျိၣ်စ့ဟ့ၣ်မၤစၢၤ(ဖဲလၢမၤ/ဝါ) လၢနဒီးန့ၣ်	\$	ညီၣ်န့ၣ်လဲ?	<input type="radio"/> တၢ်ထုးထီၣ်ကွၢ်တၢ်လၢအဂၢၤတဖၣ်အကလုၢ်	\$	ညီၣ်န့ၣ်လဲ?
<input type="radio"/> ကျိၣ်စ့ကွဲးစ့အုၣ်	\$	ညီၣ်န့ၣ်လဲ?			

35. ပုၤနီၣ်ဂံၢ် ၂ အတၢ်ဖဲန့ၣ်လၢတန့ၣ်အတီၢ်ပုၤမုၢ်အိၣ်ဆူၣ်မပုၤတၢ်သံက့ၢ်အဝဲအံၤ.အဒီးခိးဒီးပုၤနီၣ်ဂံၢ် ၂ န့ၣ်မၤတၢ်ဖဲန့ၣ်တဝၣ်မ့တမ့ၢ်ဒီးန့ၣ်တၢ်အဘျးထဲတလါလၢအတီၢ်ပုၤတဖၣ်န့ၣ်လီၤ.နမ့ၢ်တဖၣ်လၢပုၤနီၣ်ဂံၢ် ၂ အတၢ်ဖဲန့ၣ်လၢတလါဂီၢ်တလါဂီၢ်ကလီၤအိၣ်ဆူၣ်အဝဲအံၤန့ၣ်.စၢ်ကဟံဆူၣ်ပုၤအဂၢၤတက့ၢ်.

ပုၤနီၣ်ဂံၢ် ၂ အတၢ်ဖဲန့ၣ်လဲလၢတန့ၣ်အံၤ	\$	ပုၤနီၣ်ဂံၢ် ၂ အတၢ်ဖဲန့ၣ်လဲလၢတန့ၣ်အံၤ	\$
--------------------------------------	----	--------------------------------------	----

တၢ်ဘျး! ပုၤနီၣ်ဂံၢ် ၂ အဂၢၤအကျါလၢပလိၣ်ဘဉ်ညီၣ်န့ၣ်အိၣ်ပုၤအံၤလီၤ.

နလိၣ်ဘဉ်တၢ်မၤစၢၤလၢနလိၣ်ပတံထီၣ်အဂီၢ်ခါ? လဲထီၣ်က့ၢ် [HealthCare.gov](http://HealthCare.gov), မ့တမ့ၢ်ကိးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢၤလၢကျိၣ်တဖၣ်အကလံးကျိၣ်ဘဉ်န့ၣ်,ကိး 1-800-318-2596 ဒီးတဲဘဉ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ်န့ၣ်လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၣ်န့ၣ်တၢ်မၤစၢၤလၢအဘဉ်လၢဘျးလဲဘဉ်န့ၣ်လီၤ.ပုၤလၢအသ့ TTYတဖၣ်န့ၣ်ကိး 1-855-889-4325တက့ၢ်.







# တဘဉ်မပုၤတဂ့ၤလံာ်အဝဲအံၤန့ၣ်တမ့ၢ်လံာ်ပတံထီၣ်ဘဉ်

## ဒီးန့ၣ်ဘဉ်ကျိၣ်တၢ်မၤစၢၤလၢအတမ့ၢ်ကီၤလၢဝါကျိၣ်ဘဉ်

န့ၣ်မ့ၢ်တမ့ၢ်ပုၤတဂ့ၤလၢနၤစၢၤအီၤမ့ၢ်အိၣ်ဒီးတၢ်သံကျိၣ်ဘဉ်ယးဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျိၣ်ဘဉ်ဆါတၢ်ပုၤအလီၢ်န့ၣ်,နအိၣ်ဒီးတၢ်ခွဲးတၢ်ယာ်လၢနကဒီးန့ၣ်ကလီၢ်တၢ်မၤစၢၤဒီးတၢ်ဂ့ၢ်တၢ်ကျိၣ်တဖၣ်လၢနကျိၣ်န့ၣ်လီၤ.လၢနကတၢ်တၢ်ဒီးပုၤကတၢ်ကျိၣ်ထံတၢ်န့ၣ်,ကိး 1-800-318-2596 တက့ၢ်.

ဖဲအံၤန့ၣ်တၢ်ရဲၣ်လီၤကျိၣ်လၢတၢ်မၤန့ၢ်အီၤသ့သ့တဖၣ်ဒီးမ့ၢ်တၢ်ကစီၣ်တမံၤလီၤတၢ်ကတံာ်ကတီၤန့ၣ်န့ၣ်ကျိၣ်လၢအဖိခိၣ်သ့တဖၣ်န့ၣ်လီၤ.

### Español (Spanish)

Usted tiene el derecho a recibir ayuda e información en su idioma sin costo alguno. Para comunicarse con un intérprete en español relacionado con el Mercado de seguros médicos, llame al 1-800-318-2596.

### 中文 (Chinese)

你有權利免費用您的語言獲得幫助和資訊。要用中文與傳譯員探討健康保險市場，請致電 1-800-318-2596。

### tiếng Việt (Vietnamese)

Quý vị có quyền nhận sự giúp đỡ và thông tin bằng ngôn ngữ của mình miễn phí. Để nói chuyện với một thông dịch viên bằng tiếng Việt về Thị Trường Bảo Hiểm Sức Khỏe, xin gọi số 1-800-318-2596.

### 한국어 (Korean)

귀하는 귀하의 언어로 도움과 정보를 무료로 받을 수 있는 권리가 있습니다. 한국어로 건강 보험 시장(Health Insurance Marketplace)에 대하여 통역사에게 이야기하려면, 1-800-318-2596 번으로 전화하십시오.

### العربية (Arabic)

لك الحق في الحصول على المساعدة والمعلومات في اللغة الخاصة بك مجاناً. وللتحدث مع مترجم في اللغة العربية حول سوق التأمين الصحي، يرجى الاتصال على 1-800-318-2596.

### Kreyòl (French Creole)

Ou gen tout dwa pou resevwa èd ak enfòmasyon nan lang ou pou gratis. Pou pale avèk yon entèpretè an Kreyòl konsènan Mache Asirans Medikal (Health Insurance Marketplace), rele 1-800-318-2596.

### Tagalog (Tagalog)

Mayroon kang karapatan makakuha ng tulong at impormasyon sa iyong wika na walang gastos. Upang makipag-usap sa isang tagapagsalin sa Tagalog tungkol sa Health Insurance Marketplace, tumawag sa 1-800-318-2596.

### Polski (Polish)

Każdy ma prawo uzyskać bezpłatnie pomoc i informacje we własnym języku. Aby porozmawiać z tłumaczem po polsku na temat Rynku Ubezpieczeń Zdrowotnych (Health, Insurance Marketplace), należy zadzwonić pod numer 1-800-318-2596.

## တဘဉ်မပုၤတဂ့ၤလံာ်အဝဲအံၤန့ၣ်တမ့ၢ်လံာ်ပတံထီၣ်ဘဉ်

### ဒီးန့ၣ်ဘဉ်ကျိၣ်တၢ်မၤစၢၤလၢအတမ့ၢ်ကီၤလၢဝါကျိၣ်ဘဉ် (ဆဲးကဒီးဆူညါ)

#### Русский (Russian)

Вы имеете право бесплатно получить помощь и информацию на родном языке. Чтобы поговорить с переводчиком на русском о платформе Health Insurance Marketplace (рынок медицинского страхования), позвоните по телефону 1-800-318-2596.

#### Français (French)

Vous avez le droit d'obtenir de l'aide et des renseignements dans votre langue sans aucun coût. Pour consulter un interprète en français quant au Marché d'assurance santé, composez le 1-800-318-2596.

#### Deutsch (German)

Sie haben das Recht, Hilfe und Informationen kostenlos in Ihrer eigenen Sprache in Anspruch zu nehmen. Um mit einem Dolmetscher für die deutsche Sprache über den „Health Insurance Marketplace“ zu sprechen, rufen Sie bitte diese Nummer an: 1-800-318-2596.

#### ગુજરાતી (Gujarati)

તમને વિના મૂલ્યે તમારી ભાષામાં મદદ અને માહિતી મેળવવાનો અધિકાર છે. આરોગ્ય વીમા વ્યાપારબજાર વિશે દુભાષિયા સાથે ગુજરાતીમાં વાતચીત કરવા, કોલ કરો 1-800-318-2596

#### Português (Portuguese)

Você tem o direito de obter ajuda e informação em seu idioma e sem nenhum custo adicional. Para falar com um intérprete de [Português] sobre o Mercado de Seguros de Saúde, ligue para 1-800-318-2596.

#### Italiano (Italian)

Se voi, o una persona che state aiutando volete chiarimenti mercato delle assicurazioni mediche (Health Insurance Marketplace), avete il diritto di ottenere assistenza e informazioni nella vostra lingua a titolo gratuito. Per parlare con un interprete potete chiamare il numero 1-800-318-2596

#### 日本語 (Japanese)

ご自身か、もしくはサポートされている誰かがHealth Insurance Marketplaceに問い合わせたい場合は、日本語サポートと情報提供を無料で得る資格を有しています。1-800-318-2596までご連絡いただき、通訳とお話してください。



တၢ်ပိာ်ထွဲ က

တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်

မ့တမ့ၢ်ဘဉ်လၢပုၤမၤန့ၣ်ပံာ်ဖိဖိအကျိတဂ့ၤန့ၣ်ကြးဒီးန့ၣ်ဘဉ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်, ဘဉ်ဆဉ်အဝဲသ့ၣ်မ့ၢ်တတူၢ်လီၤတၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်, နတလီၣ်ဘဉ်စံးဆၢတၢ်သံက့ၢ်သ့ၣ် တဖၣ်အံၤဘဉ်, ဘျးစဲယုၣ်လံာ်တက့ၢ်ဒီးအကွဲဒီးဒီးတၢ်မၤလၢအဟ့ၣ်တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်န့ၣ်တက့ၢ်.

ဝဲဘဉ်ပုၤဘဉ်ယးဒီးတၢ်မၤလၢအဟ့ၣ်တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်.

မၤန့ၣ်လံာ်က့ၢ်ဒီးတၢ်ကွဲဒီးဒီးလၢစီၣ်ဆီဆူတၢ်မၤလီၤလၢအဟ့ၣ်တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်ဒီးသိအကစံးဆၢတၢ်သံက့ၢ်တဖၣ်အံၤန့ၣ်တက့ၢ်.

ပုၤမၤတၢ်ဖိအဂ့ၢ်အကျိၤ

1. တၢ်မၤဒိၣ်အမံၤ(မံၤဒိၣ်ထံး, မံၤဒိၣ်သး, မံၤကတၢၢ်)	2. ပုၤမၤတၢ်ဖိအဂ့ၢ်ဒိတၢ်ဘဉ်တၢ်နီၣ်ဂံၢ်(စီၤဂ့ၢ်နီၣ်ဂံၢ်)SSN [ ] [ ] [ ] - [ ] [ ] - [ ] [ ] [ ] [ ]
---	--

နီၣ်စူသပနမ ငဉ်သမာ်အေငသည

3. တၢ်မၤလီၤ/ဒိပနီၣ်အမံၤ
-------------------------

4. တၢ်မၤလီၤအလံာ်တၢ်မၤနီၣ်မၤယါနီၣ်ဂံၢ် (EIN) [ ] [ ] - [ ] [ ] [ ] [ ] [ ] [ ] [ ]	5. တၢ်မၤလီၤလိတဲမိနီၣ်ဂံၢ် ( [ ] [ ] [ ] ) [ ] [ ] [ ] - [ ] [ ] [ ] [ ]
--	--

ခဲအံၤန့ၣ်မပုၤလီၤတၢ်ဂ့ၢ်တၢ်ကျိၤဘဉ်ယးဒီးပုၤတဂ့ၤန့ၣ်မ့တမ့ၢ်ဝဲကျိၤအဝဲန့ၣ်လၢအသးကျဲတၢ်ဘဉ်ယးဒီးတၢ်အဘျးလၢပုၤမၤတၢ်ဖိအဂ့ၢ်န့ၣ်တက့ၢ်. ပမ့ၢ်လိၣ်ဘဉ်အိၣ်ထီၣ် တၢ်ဂ့ၢ်တၢ်ကျိၤန့ၣ်ဘဉ်သ့ၣ်သ့ၣ်ပကဆဲးကျိၤဒီးပုၤတဂ့ၤအံၤန့ၣ်လီၤ.

6. ပုၤတဂ့ၤမ့တမ့ၢ်ဝဲကျိၤလၢပဆဲးကျဲအံၤဘဉ်ယးဒီးပုၤမၤတၢ်ဖိအဂ့ၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်
---

7. တၢ်မၤလီၤအိၣ်ဆိးလီၤကျဲ(ဘဉ်သ့ၣ်သ့ၣ်တၢ်ဆါတၢ်ပုၤအလီၤန့ၣ်ကဆုၢ်လံာ်ဘိးဘဉ်သ့ၣ်ညါဆူအိၣ်ဆိးလီၤကျဲအဝဲအံၤ)
--

8. ဝုၢ်အမံၤ	9. ကီၢ်စဉ်အမံၤ [ ] [ ]	10. ZIP code [ ] [ ] [ ] [ ] [ ]
-------------	---------------------------	-------------------------------------

11. လိတဲမိနီၣ်ဂံၢ်(မ့ၢ်လီၤဆီလီၤအသးဒီးနီၣ်ဂံၢ်လၢတၢ်ဖိဒိၣ်) ( [ ] [ ] [ ] ) [ ] [ ] [ ] - [ ] [ ] [ ] [ ]	12. လိပဂၢ
--	-----------

13. အဆၢကတီၢ်ခဲအံၤန့ၣ်ပုၤမၤတၢ်ဖိတဂ့ၤအံၤန့ၣ်မ့ၢ်အကြးဝဲဘဉ်ဝဲဒီးတၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်လီၤလၢတၢ်မၤလီၤန့ၣ်မၤ. မ့တမ့ၢ်ဆူဝဲညါ ၃ လၢန့ၣ်ပုၤမၤတၢ်ဖိတဂ့ၤအံၤန့ၣ်က ကြးဝဲဘဉ်ဝဲဒီးတၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်န့ၣ်မၤ?

မ့ၢ်(ဆဲးမၤပုၤ)  တမ့ၢ်ဘဉ် (ပုၤမၤတၢ်ဖိ-ပတုၣ်ဒီးဟ့ၣ်က့ၢ်လံာ်အဒိလၢတၢ်ကဘဉ်မၤပုၤအီၤတဘဉ် အံၤဆူတၢ်မၤဒိၣ်န့ၣ်တက့ၢ်.) မနအကမည အသ ပသကမ စေတုငစေငသည သမ န့မုနအစူစေန ခသလနမငါန့ၣ်) ပုၤမၤတၢ်ဖိ-ဟ့ၣ်က့ၢ်နလံာ်ပတံထီၣ်န့ၣ်ဆူတၢ်ဆါတၢ်ပုၤအလီၤတၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်တက့ၢ်.

a. ပုၤမၤတၢ်ဖိန့ၣ်မ့ၢ်တကြးတဘဉ်တနံၤအံၤ, ဒီဖျါလၢအဘဉ်အိၣ်မိးတၢ်မ့တမ့ၢ်ဘဉ်အိၣ်လၢတၢ်မၤ က့ၢ်တၢ်အကတီၢ်, ပုၤမၤတၢ်ဖိန့ၣ်ကကြးဝဲဘဉ်ဝဲဒီးတၢ်ကျါၤဘၢလၢတၢ်မၤတဖၣ်လဲလဲဒ်?(လါ/နံၤသီ/နံၤ)  
[ ] [ ] / [ ] [ ] / [ ] [ ] [ ] [ ]

b. တၢ်မၤလီၤန့ၣ်မ့ၢ်အဟ့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကျိၤလၢအကျါၤဘၢပုၤမၤတၢ်ဖိတဂ့ၤအံၤအမါ/ဝါမ့တမ့ၢ်ပုၤလၢအဒိးသန့ၤအသးလၢအီၤ(တဖၣ်)န့ၣ်စ့ၢ်ကီးမါ?  
 ဟ့ၣ်, မ့ဟ့ၣ်န့ၣ်, ဝဲလဲၣ်တဂ့ၤလဲၣ်?  မါ/ဝါ  ပုၤလၢအဒိးသန့ၤအသးလၢအီၤ(တဖၣ်)  ဟ့ၣ်ဘဉ် (လဲၤဆူတၢ်သံက့ၢ် ၁၄ တက့ၢ်.)

ရဲၣ်လီၤပုၤကီးဂၤဒဲးအမံၤလၢအိၣ်လၢပုၤမၤတၢ်ဖိတဂ့ၤအံၤအဟ့ၣ်ပံာ်ဖိဖိအပုၤလၢအကြးဝဲဘဉ်ဝဲဒီးတၢ်ကျါၤဘၢလၢတၢ်မၤလီၤန့ၣ်တက့ၢ်.

မံၤ \_\_\_\_\_  
မံၤ \_\_\_\_\_  
မံၤ \_\_\_\_\_

ဆဲးလၢဆူမဲာ်ညါတက့ၢ်

နလီၣ်ဘဉ်တၢ်မၤစၢၤလၢနလီၣ်ပတံထီၣ်အဂီၢ်မါ? လဲၤထီၣ်က့ၢ် [HealthCare.gov](http://HealthCare.gov), မ့တမ့ၢ်ကီးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢၤလၢကျိၤတမ့ၢ်ဆဲးကလံးကျိၤဘဉ်န့ၣ်, ကီး 1-800-318-2596 ဒီးဝဲဘဉ်ပုၤလၢအမၤစၢၤပုၤမၤတၢ်ဖိတဖၣ်န့ၣ် လၢကျိၤလၢနလီၣ်ဘဉ်န့ၣ်တက့ၢ်. ပကမၤန့ၢ်န့ၢ်တၢ်မၤစၢၤလၢအတလၢက့ၢ်လဲၤဘဉ်န့ၣ်လီၤ. ပုၤလၢအသ့ TTY တဖၣ်န့ၣ်, ကီး 1-855-889-4325 တက့ၢ်.







တၢ်ပိာ်ထွဲ ၈

တၢ်မၤစၢၤလၢတၢ်မၤပွဲၤလံာ်ပတံထီၣ်တဘဉ်အံၤ

ထဲဒၣ်လၢပုၤလၢအကြးဝဲဘဉ်ဝဲလၢလံာ်ပတံထီၣ်ပုၤဟ့ၣ်ကူၣ်တၢ်တဖၣ်, ပုၤန့ၣ်ကျဲတဖၣ်, ပုၤအခၢၣ်စး တဖၣ်ဒီး

ပုၤလၢအဆါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်

နမ့ၢ်ပုၤလၢအကြးဝဲဘဉ်ဝဲလၢလံာ်ပတံထီၣ်အပုၤဟ့ၣ်ကူၣ်တၢ်တဖၣ်, ပုၤန့ၣ်ကျဲတဖၣ်, ပုၤအခၢၣ်စးတဖၣ်, ဒီးပုၤလၢအဆါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်လၢအတီၣ်ထီၣ်လံာ်ပတံထီၣ်အဝဲအံၤလၢပုၤတဂၤလၢအခၢၣ်စးန့ၣ်မၤပွဲၤလံာ်အကူၣ်အဝဲအံၤ.

1. စးထီၣ်ပတံထီၣ်မ့ၢ်န့ၣ်မ့ၢ်သီ(လါ/န့ၣ်သီ/န့ၣ်)	
<input type="text"/>	
2. မံးခိၣ်ထံး,မံးခၢၣ်သး,မံးကတၢၢ်ဒီးလံာ်ဖျၢၣ်ခဲခဲဝဲမံးအကတၢၢ်တဖျၢၣ်အလီၢ်ခဲ (Suffix)	
<input type="text"/>	
3. တၢ်ကရၢကရီၤအမံး	
<input type="text"/>	
4. အဉ်ဒံၣ်နီၣ်ဂံၢ်(လၢအကြးဝဲဘဉ်ဝဲမ့ၢ်အိၣ်)	5. ထဲဒၣ်ခၢၣ်စးတဖၣ်/ပုၤလၢအဆါန့ၣ်တၢ်ဖိတၢ်လံာ်လၢပုၤဂၤအဂီၢ်တဖၣ်; NPN နီၣ်ဂံၢ်
<input type="text"/>	<input type="text"/>

နယုထၢပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအိၤန့ၣ်သ့ဝဲဒၣ်န့ၣ်လီၤ.

နဟ့ၣ်တၢ်အခွဲးလၢပုၤလၢတၢ်န့ၣ်အိၤတဂၤန့ၣ်ကတၢၢ်တၢ်ဒီးပုၤဘဉ်ယးဒီးလံာ်ပတံထီၣ်တဘဉ်အံၤ.ထီၣ်နတၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်,ဒီးဖဲးမၤဟ့ၣ်ဂဲၤလၢတၢ်ဂ့ၢ်တၢ်ကျိၤဘဉ်ယးလံာ်ပတံထီၣ်တဘဉ်အံၤ.ပာ်ယုာ်ဒီးတၢ်ဒီးန့ၣ်ဘဉ်တၢ်ကျိၤဘဉ်ယးနလံာ်ပတံထီၣ်ဒီးတၢ်ဆဲးလီၤမံးလၢနခၢၣ်စးန့ၣ်လီၤ.ပုၤတဂၤအိၤန့ၣ်ဘဉ်တၢ်ကိးအိၤလၢပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအိၤန့ၣ်လီၤ.နမ့ၢ်လိၣ်ဘဉ်ဆိတလဲမုတမ့ၢ်ထုးကွံာ်ပုၤခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအိၤန့ၣ်.ဆဲးကျဲတၢ်ဆါတၢ်ပုၤအလီၢ်န့ၣ်တက့ၢ်.နမ့ၢ်ပုၤလၢပုၤခၢၣ်စးလၢအဘဉ်တၢ်ယုထၢအိၤလၢအဘဉ်တၢ်သိၣ်တၢ်သီလၢပုၤတဂၤလၢအဂီၢ်န့ၣ်,အုၤထီၣ်ဘဉ်လံာ်အုၤသးယုာ်ဒီးလံာ်ပတံထီၣ်န့ၣ်တက့ၢ်.စေဇုၤခေအေၤသညၤယုၤကဘၢ်ခအ ၈မသသ် တခအ ၉ န စေဇုၤခေအေၤသညၤ

1. ခၢၣ်စးလၢအဘဉ်တၢ်ဟ့ၣ်စိဟ့ၣ်ကမိၤအိၤတဂၤန့ၣ်အမံး(မံးခိၣ်ထံး,မံးခၢၣ်သး,မံးကတၢၢ်)		
<input type="text"/>		
2. အိၣ်ဆိးလီၢ်ကျဲ	3. ဒၢးဖိနီၣ်ဂံၢ်	
<input type="text"/>	<input type="text"/>	
4. ဝုၢ်အမံး	5. ကီၢ်ခဲၣ်အမံး	6. ZIP code
<input type="text"/>	<input type="text"/>	<input type="text"/>
7. လီတစိနီၣ်ဂံၢ်		
<input type="text"/>		
8. တၢ်ကရၢကရီၤအမံး		
<input type="text"/>		
9. အဉ်ဒံၣ်နီၣ်ဂံၢ်(လၢအကြးဝဲဘဉ်ဝဲမ့ၢ်အိၣ်)		
<input type="text"/>		

လၢနဆဲးလီၤနမံးအံၤ,နဟ့ၣ်တၢ်အခွဲးလၢပုၤတဂၤအံၤကဆဲးလီၤအမံးလၢနလံာ်ပတံထီၣ်အဂီၢ်.မၤန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤလၢအမိးသဲးဘဉ်ယးလံာ်ပတံထီၣ်တဘဉ်အံၤဒီးဟ့ၣ်ဂဲၤလၢတၢ်လၢနခၢၣ်စးလၢတၢ်ဂ့ၢ်တၢ်ကျိၤအုၤညါခဲလၢလၢအဘဉ်ယးဒီးလံာ်ပတံထီၣ်တဘဉ်အံၤန့ၣ်လီၤ.

10. ပုၤနီၣ်ဂံၢ် ၁ လၢအအိၣ်ရဲၣ်လီၤအသးလၢလံာ်ပတံထီၣ်အဝဲအံၤအပုၤဆဲးလီၤအမံး	11. ဆဲးလီၤမံးမ့ၢ်န့ၣ်မ့ၢ်သီ(လါ/န့ၣ်သီ/န့ၣ်)
<input type="text"/>	<input type="text"/>



နလိၣ်ဘဉ်တၢ်မၤစၢၤလၢနလံာ်ပတံထီၣ်အဂီၢ်မါ? လဲၤထီၣ်ကွၢ် [HealthCare.gov](https://www.healthcare.gov), မုတမ့ၢ်ကိးပုၤဖဲး 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢၤလၢကျိၤတမ့ၢ်ဆဲးကလံးကျိၤဘဉ်န့ၣ်,ကိး 1-800-318-2596 ဒီးထဲဘဉ်ပုၤလၢအမၤစၢၤပုၤတၢ်တဖၣ်န့ၣ် လၢကျိၤလၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၢ်န့ၣ်တၢ်မၤစၢၤလၢအတလၢကဲးလဲဘဉ်န့ၣ်လီၤ.ပုၤလၢအသု TTY တဖၣ်န့ၣ်ကိး 1-855-889-4325 တက့ၢ်.



တၢ်ပိာ်ထွဲ ဃ

တၢ်သံကွၢ်ဘဉ်ဃးဒီးတၢ်အိၣ်မူတၢ်ဆိတလဲတဖၣ်

(နကဘဉ်မပုၤလံာ်ပတံထီၣ်ဒီးတဘဉ်ဃးဒီးလံာ်တကဘျးအံၤန့ၣ်လီၤ.တဘဉ်တိၣ်ထီၣ်လံာ်တကဘျးအံၤဒၣ်အတၢ်တဂ့ၤ.)

ပုၤတဂ့ၢ်လၢလံာ်ပတံထီၣ်အပူၤအံၤမုၢ်လဲၤခိၣ်ဘဉ်တၢ်အိၣ်မူတၢ်ဆိတလဲတမံၤမံၤလၢအပူၤကွၢ်အသိၣ် ၆၀ အတီၢ်ပူၤန့ၣ်.မပုၤလီၤတၢ်သံကွၢ်လၢလံာ်တဖၣ်အံၤတက့ၢ်.တၢ်ဆိတလဲတနီၤန့ၣ် ဟ့ၣ်အခွဲးလၢနတၢ်ကျၢၢ်ဘၢအကီၢ်ခိၣ်ပုၤတၢ်ဆိတလဲတမံၤမံၤလၢနကစးထီၣ်အံၤသ့တဘျီယီၤန့ၣ်လီၤ.နမ့ၢ်ပတံထီၣ်လၢတၢ်အိၣ်မူတၢ်ဆိတလဲတမံၤမံၤလၢတန့ၣ်အံၤအဆၢကတီၢ်ဝဲၤအလီၢ်ခဲဒီးတချုးလၢဝဲကိၣ် တန့ၣ်အကီၢ်တၢ်အိၣ်မူတၢ်ဆိတလဲတမံၤမံၤအဆၢကတီၢ်စးထီၣ်ဒီးဘဉ်န့ၣ်ပဟ့ၣ်က့ၢ်စ့ၢ်လၢနစးဆၢတၢ်သံကွၢ်သ့ၣ်တဖၣ်အံၤန့ၣ်လီၤ.

တၢ်သံကွၢ်တဖၣ်အံၤန့ၣ်တၢ်ယုၤအံၤသ့လီၤ.နတၢ်အိၣ်မူတၢ်ဆိသးမ့ၢ်တဆိတလဲဒီးဘဉ်န့ၣ်.နဟ့ၣ်လီၤဟံတၢ်စံးဆၢသ့ဝဲဒၣ်န့ၣ်လီၤ.နတၢ်အိၣ် မူတၢ်ဆိသးတၢ်ဆိတလဲမ့ၢ်တဆိဘဉ်အိၣ်.နဆဲးလီၤမံၤလၢဝဲဒၣ်ဒီးဒီးဖိသ့ၣ်တၢ်အိၣ်မူတၢ်ဆိသ့ၣ်တၢ်ကျဲၤ(CHIP)တကတီၢ်ဂ့ၤတကတီၢ်ဂ့ၤသ့ဝဲဒၣ်န့ၣ်လီၤ.ပုၤလၢကီၢ်စၢဖျိၣ်ဟံပနီၣ် အီၤလၢပုၤကလုာ်န့ၣ်တဖၣ်ဒီးအၣ်လၢစခၢ်ပုၤထုလၢလၢအဘျုးလီၤစ့မၤသကိးတၢ်လၢပန့ၣ်တၢ်ကၢအတၢ်မၤတဖၣ်န့ၣ်ဆဲးလီၤအမံၤလၢတၢ်ကျၢၢ်ဘၢခိၣ်ပုၤအလီၢ်သ့ဝဲဒၣ်ကိးဆၢကတီၢ်ဒဲန့ၣ်လီၤ.

တဲဘဉ်ပုၤဘဉ်ဃးတၢ်ဆိတလဲလၢနဟံၣ်ဖိဖိဖိအပူၤ.

1. ပုၤအိၣ်တဂ့ၢ်လၢအတၢ်ကျၢၢ်ဘၢလီၤမံၤကွၢ်လၢအပူၤကွၢ်အသိၣ် ၆၀.မ့တမ့ၢ်တဖၣ်လၢအတၢ်ကျၢၢ်ဘၢန့ၣ်ကလီၤမံၤကွၢ်လၢအပူၤကွၢ်အသိၣ် ၆၀ အတီၢ်ပူၤန့ၣ်?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်လၢတၢ်ကျၢၢ်ဘၢကတၢ်မ့တမ့ၢ်ကတတၢ် (လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

တၢ်ကျၢၢ်ဘၢမ့ၢ်ကတၢ်ခိၣ်ပုၤလၢတဖၣ်တၢ်အပူၤဘဉ်န့ၣ်မၤနီၣ်လီၤဖဲအံၤတက့ၢ်.

2.လၢအပူၤကွၢ်အသိၣ် ၆၀ န့ၣ်ပုၤဖျိပုၤသးတဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

a. လၢပုၤသ့ၣ်တဖၣ်အံၤအကျိၣ်န့ၣ်ပုၤလၢအိၣ်ဝဲဒၣ်ဒီးတၢ်အိၣ်မူတၢ်ဆိသ့ၣ်တၢ်ကျဲၤအုၣ်ကီၢ်လၢအကြးဝဲဘဉ်ဝဲလၢအပူၤကွၢ်အသိၣ် ၆၀ အတီၢ်ပူၤန့ၣ်အိၣ်တဂ့ၢ်လၢတဘျီဘျီခါ? .....  အိၣ်  တအိၣ်ဘဉ်

3. လၢအပူၤကွၢ်အသိၣ် ၆၀ န့ၣ်ပုၤလၢအဘဉ်တၢ်ပျီထီၣ်ကွၢ်အိၣ်လၢယိၣ်ပူၤန့ၣ်အိၣ်တဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

4.လၢအပူၤကွၢ်အသိၣ်၆၀န့ၣ်ပုၤလၢအခိးန့ၣ်ဘဉ်ပုၤဟဲန့ၣ်လီၤအုထံကီၢ်အပူၤအတီၢ်ပူၤလၢအကြးခိးန့ၣ်ဘဉ်န့ၣ်အိၣ်တဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

5. လၢအပူၤကွၢ်အသိၣ် ၆၀ န့ၣ်ပုၤလၢအဘဉ်တၢ်ကွၢ်လုၢ်ဖိအီၤ.ဘဉ်တၢ်ဟံအီၤလၢပုၤကွၢ်လုၢ်ဖိပူၤအလီၢ်.မ့တမ့ၢ်ဘဉ်တၢ်ဟံအီၤလၢတၢ်ကဟ့ၣ်ပုၤဖိၣ်ယဲအဖိလၢန့ၣ်အိၣ်တဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

6. လၢအပူၤကွၢ်အသိၣ်၆၀န့ၣ်ပုၤလၢဘဉ်ကဲထီၣ်ပုၤဒီးသန့ၣ်လၢပုၤဂၤခိၣ်ပုၤလၢတၢ်မၤစၢအိၣ်ထွဲသ့ၣ်မ့တမ့ၢ်ကွၢ်ဘျီတၢ်န့ၣ်လီၤလၢအဂၤတဖၣ်န့ၣ်အိၣ်တဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ မ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

7. လၢအပူၤကွၢ်အသိၣ် ၆၀ အတီၢ်ပူၤန့ၣ်ပုၤဆိတလဲတၢ်အိၣ်မူတၢ်ဆိသးအလီၢ်လၢအလီၢ်တၢ်န့ၣ်အိၣ်တဂ့ၢ်လၢမံၤ?

မံၤတဖၣ် \_\_\_\_\_ သးသးမ့ၢ်နံၤမုၢ်သိၣ်(လ/နံၤသိ/န့ၣ်) \_\_\_\_\_/\_\_\_\_\_/\_\_\_\_\_

နစံးခိးလၢနအိၣ်တၢ်လီၤလၢညါန့ၣ်လဲၣ်?  နမ့ၢ်ဟဲပုၤအိၣ်လၢကီၢ်အဂၤမ့တမ့ၢ်ကီၢ်အဲၣ်ကၢအဟိၣ်ကဝီၤအဂၤန့ၣ်.နမ့ၢ်ပုၤလီၤဖဲအံၤတက့ၢ်.

\_\_\_\_\_

a. လၢပုၤသ့ၣ်တဖၣ်အံၤအကျိၣ်န့ၣ်ပုၤလၢအိၣ်ဝဲဒၣ်ဒီးတၢ်အိၣ်မူတၢ်ဆိသ့ၣ်တၢ်ကျဲၤအုၣ်ကီၢ်လၢအကြးဝဲဘဉ်ဝဲလၢအပူၤကွၢ်အသိၣ် ၆၀ အတီၢ်ပူၤန့ၣ်အိၣ်တဂ့ၢ်လၢတဘျီဘျီခါ? .....  အိၣ်  တအိၣ်ဘဉ်

မ့ၢ်နံၤမုၢ်သိၣ်မၤပုၤလီၤဘဉ်အမံၤဖဲတၢ်ဖိလံာ်အံၤတက့ၢ်.  
မံၤတဖၣ် \_\_\_\_\_

နလိၣ်ဘဉ်တၢ်မၤစၢလၢလံာ်ပတံထီၣ်အဂီၢ်ခါ? လဲၤထီၣ်ကွၢ် HealthCare.gov, မ့တမ့ၢ်ကိးပုၤဖဲ 1-800-318-2596 တက့ၢ်. နမ့ၢ်လိၣ်ဘဉ်တၢ်မၤစၢလၢလံာ်ပတံထီၣ်အဂီၢ်ခါအဲၣ်ကၢအဟိၣ်ကဝီၤန့ၣ်.ကိး 1-800-318-2596 ဒီးတဲဘဉ်ပုၤလၢအမၤစၢလၢပုၤတၢ်တဖၣ်န့ၣ် လၢကျိၣ်လၢနလိၣ်ဘဉ်န့ၣ်တက့ၢ်.ပကမၤန့ၢ်တၢ်မၤစၢလၢအတလၢကိးဘျးလဲဘဉ်န့ၣ်လီၤ.ပုၤလၢအသ့ TTYတဖၣ်န့ၣ်ကိး 1-855-889-4325တက့ၢ်.